

၁၅
 ဖြန့်ဝေခြင်း H0194 တရားဝင် H4941 -ထိုတံခါးဝ-၌ H8179 -နှင့်တည်ဆောက်-က H3322 ကောင်း-ခင်း H0157 -နှင့်ချစ်-က H0157 ဆိုး-ခင်း H8130 မုန်း-က H8130

ဝ : ဂုဏ်ထူး တရားဝင် H3130 ကျန်းမာခြင်း H7611 ကောင်းကင်ဗိုလ်ခရီး H0430 -ကုသ-က H0430 ကျန်းမာခြင်း H3068 ညွှန်ကြားမှု H3068 သနား-မည်

ဒုစရိုက်ကို မုန်း၍ သုစရိုက်ကို ချစ်ကပြောစေ။ မျိုးပြားဝင်တင် တရားကို တည်စေကပြောစေ။ ကောင်းကင် ဗိုလ်ခရီးအရှင်ဘုရားသခင်ထာဝရဘုရားသည် ကျန်းမာခြင်းသမာဓိသဘာဝအမျိုးကို သနားကောင်းသနား တတ်မူလိမ့်မည်။

၁၆
 -လုံခြုံရေး- H3605 -ထိုအလုံးစုံ-သမာဓိ H0136 ကောင်းကင်ဗိုလ်ခရီး H0430 ဘုရားသခင် H3068 ထာဝရဘုရား H0559 မိန့်တော်မူ-၏ H3541 ဤသို့ ထိုကခြင်း

ကျွန်ုပ်တို့ H1930 -ကောင်း- H1930 ပြော-က H0559 လမ်းကင်း-တို့-၌ H2351 -နှင့်-ထိုအလုံးစုံ-သမာဓိ H3605 ညည်းတွား-ခင်း H4553 လမ်းမ-တို့-၌ H7339
 တတ်ကျွမ်း-သူတို့ H3045 -သို့ H0413 -နှင့်ညည်းတွား-ခင်း H4553 ညည်းခင်း H0060 -သို့ H0413 လယ်သမား H0406 -နှင့်ခေါ်-က H7121

: ကျွန်ုပ်တို့
 မပြည်တမ်းခင်း H3092

ကောင်းကင်ဗိုလ်ခရီးအရှင်ဘုရား သခင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ခပ်သိမ်းသမာဓိလမ်းတို့၌ မပြည်တမ်းခင်းရှိ၍ သွားလာသောသူတို့က အလိုလေး၊ အလိုလေးဟု ဆိုကပြောမည်။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှါ၎င်း၊ မပြည်တမ်းတတ်သောသူသည် ငိုကွေးမပြည်တမ်းစေခြင်းငှါ၎င်း ခေါ်ကပြောမည်။

၁၇
 သင်-၏အလယ်-၌ H7130 ငါဖြောင့်သွား-မည် H2088 -အဘယ်ကခြင်း H4100 ညည်းတွား-ခင်း H4553 စပျစ်ခဲပြတို့-၌ H3754 -နှင့်-ထိုအလုံးစုံ-သမာဓိ H3605

ဝ : ကျွန်ုပ်တို့ ကျွန်ုပ်တို့
 - ထာဝရဘုရား H3068 မိန့်တော်မူ-၏ H0559

ခပ်သိမ်းသမာဓိစပျစ်ခဲပြတို့၌လည်း မပြည်တမ်းခင်းရှိလိမ့်မည်။ အကခြင်းမူကား၊ ငါသည် သင်တို့ အလယ်၌ ရှုစောင့်သွားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

၁၈
 နှစ် H3117 သင်တို့-သို့ H2088 ဤ -ထိုအဘယ်ကခြင်း H4100 ထာဝရဘုရား H3068 နှစ် H3117 -ကို H0853 -ထိုတောင့်တ-သူများ H0183 ဝဒေနာ H1945

: ကျွန်ုပ်တို့ အလင်း H0216 -နှင့်မ H3808 မှောင်မိုက် H2822 ထို H1931 ထာဝရဘုရား H3068

ထာဝရဘုရား၏နှစ်ရက်ကို တောင့်တသောသူတို့သည် အမင့်ဂလာရှိကခြင်း။ သင်တို့သည် အဘယ် အကျိုးရှိကပြောမည်နည်း။ ထာဝရဘုရား၏ နှစ်ရက်သည် သင်တို့၌ လင်းသည်မဟုတ်၊ အမှိုက်ဖြစ်လိမ့်မည်။

תּוֹכַח אָבִיבַּרְהַב יַעֲקֹב אֲבִיחַוָּה אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב 19
 -ထိုအိမ် -နှင့်ဝင်-မည် -ထိုဝက်ဝံ -နှင့်တွေး-မည် -ထိုခဏ်းသေ -မုမျက်နှာ လူ ပြေး-မည် -ကဲ့သို့
[H0935](#) [H1677](#) [H6293](#) [H6440](#) [H0376](#) [H5127](#)

:שְׂמֵחַה וְשִׂמְחָה אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב
 -ထိုမမြေ -နှင့်ကိုက်-မည် -ထိုနှံရုံ -အပေါ်၌ -၏လက် -နှင့်မီး-မည်
[H5175](#) [H7023](#) [H3027](#) [H5564](#)

လူသည် ခဏ်းသေရှုရာမှ ပြေး၍ ဝံကို တွေးသကဲ့သို့ ၎င်း၊ အိမ်ထဲသို့ဝင်၍ ထရံကို မှီစဉ် မမြေကိုက်သကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။

הַגִּבּוֹר אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב 20
 တောက်ပ-ခဏ်း -နှင့်မ -နှင့်မုဆင်အလွန် အလင်း -နှင့်မ ထာဝရဘုရား နေ မှောင်မိုက် -ထိုမ
[H5051](#) [H3808](#) [H0651](#) [H0216](#) [H3808](#) [H3068](#) [H3117](#) [H2822](#) [H3808](#)

:וְ
 -သူ-သို့

ထာဝရဘုရား၏ နေရက်သည်မလင်းဘဲ မိုက်လိမ့်မည်။ ထွန်းလင်းခဏ်း အလျှင်းမရှိ၊ အမိုက်သက်သက် ဖြစ်လိမ့်မည်။

:עֲבָדָה אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב 21
 သင်တို့-၏စည်းဝေးခဏ်းများ-၌ ငါ့အခံ -နှင့်မ သင်တို့-၏ပွဲတော်များ ငါပယ်-ပီ ငါမုန်း-ပီ
[H6116](#) [H7306](#) [H3808](#) [H2282](#) [H8130](#)

သင်တို့ စောင့်သတိပေးတို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ခြိမ်းခြောက်ကျင့်သော နေရက်တို့၌ ငါမမွေ့ လျှော်။

עֲבָדָה אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב 22
 -နှင့်သင်တို့-၏ဘုရားငြိမ်းပူဇော် မီးရှို့ရာ-ယဇ် ငါ့-သို့ သင်တို့ပူဇော်-က ငါ့-အကယ်၍ အဘယ်က ငြောင့်ဆိုသော်
[H4503](#) [H5927](#)

:עֲבָדָה אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב
 ငါ့ကဏ္ဍိရုံ မ သင်တို့-၏ဆူဖိုဏ်း-သော -နှင့်မိသဟာယ ငါ့လက်ခံ မ
[H5027](#) [H3808](#) [H4806](#) [H8002](#) [H7521](#) [H3808](#)

မီးရှို့ရာယဇ်နှင့် ဘုရားငြိမ်းပူဇော်သကဲ့သို့ ကာတို့ကို ဆက်ကပ်သော်လည်း ငါ့လက်မခံ။ ဆူဝသော တံရုစုဆန် တို့ကို မိသဟာယယဇ်ပူဇော်သော်လည်း ငါသည် ပမာဏမပူ၍

:עֲבָדָה אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב 23
 ငါ့နားထောင် မ သင့်-၏စောင်းများ -နှင့်သံစုံ သင့်-၏သီချင်းများ အသံ ငါ့-အပေါ်-မှ ဖယ်ရှား-ပါ
[H8085](#) [H3808](#) [H2172](#) [H5493](#)

သင်တို့သီချင်းဆိုသံကို ပယ်ရှားကပြော့။ တယောထိုးသံကို ငါ့နားငြိမ်းလှ၏။

:עֲבָדָה אֲבִיבַּרְהַב אֲבִיבַּרְהַב 24
 မပြတ်-သော -ကဲ့သို့ချောင်း -နှင့်ဖြောင့်မတ်ခဏ်း တရား -ကဲ့သို့ရေ -နှင့်စီး-မည်
[H0386](#) [H6666](#) [H4941](#) [H4325](#) [H1556](#)

တရားသဖြင့် စီရင်ခဏ်းကို ရေကဲ့သို့ ၎င်း၊ ဖြောင့်မတ်ခဏ်းကို မပြတ်စီးသော မမြေရေကဲ့သို့ ၎င်း စီးစကေပြော့။

אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב אֲבִיבַּרְהַב 25
 အိမ်တော် နှစ် လေးဆယ် -ထိုတစ်-၌ ငါ့-သို့ -ထိုအပေါ်-က -နှင့်ဘုရားငြိမ်းပူဇော် -ထိုယဇ်
[H8141](#) [H0705](#) [H5066](#) [H4503](#) [H2077](#)

:וְ
 ကြွသရေလ
[H3478](#)

အိုဏ္ဏသရလေအမျိုး၊ သင်တို့သည် ယဇ်နှင့် ပူဇော်သကုကာများကို တဓာ၌ အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကပြလော။

בָּבֶל	בְּיָמֶיךָ	וַיִּבְּ	תָּא	בְּבָבֶל	תִּבְרָח	תָּא	בְּיָמֶיךָ	26
ကပြ	သင်တို့-၏ရုပ်တု	ကိယွန်	-နှင့်-ကို	သင်တို့-၏ဘုရင်	သိကကုတ်	-ကို	-နှင့်သင်တို့ထမ်း-ကပြမည်	
H3556	H6754	H3594	H0853	H4432	H5522	H0853	H5375	
				: בָּבֶל	בְּיָמֶיךָ	וַיִּבְּ	בְּיָמֶיךָ	
				သင်တို့-သို့	သင်တို့ပျက်-၏	-သည်	သင်တို့-၏ဘုရား	
							H0430	

သင်တို့ဘုရား မလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကပြတည်းဟူသော ကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကပြီပြာကား။

הָא	תָּא	עָשָׂה	הָא	בְּיָמֶיךָ	וַיִּבְּ	וַיִּבְּ	27
ထာဝရဘုရား	မိန့်တော်မူ-၏	-ထိုဒဏ်သက်-သို့	-မှတစ်ဘက်	သင်တို့-ကို	-နှင့်ငါသိမ်းသွား-မည်		
H3068	H0559	H1834	H1973	H0853	H1540		
			ו	: וַיִּבְּ	וַיִּבְּ	וַיִּבְּ	
			—	-၏နာမ	ကောင်းကင်ဗိုလ်ခရ	ဘုရားသခင်	
				H8034		H0430	

ထိုကခြင်း၊ သင်တို့ကို ဒဏ်သက်မျိုးပြာဘက်သို့သိမ်းသွားစေခြင်းငှါ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခရ အရှင်ဘုရားသခင်ဟူ၍ ဘွဲ့နာမရှိသော ထာဝရဘုရား မိန့်တော်မူ၏။